

ကိုယ့်ဘဝအတွက် ရာနှုန်းပြည့်တာဝန်ယူပါ-၁ ဆင်ခြေပေးခြင်းကို
ရှောင်-၄ ရလဒ်မကြိုက်ရင် တုံ့ပြန်မှုပြောင်း-၈ တစ်ဖုထူးအောင်
ဖန်တီးပါ-၁၁ ဘယ်သူမပြု မိမိမှု-၁၆ မိုးရိုးကလေးပါ-၁၉
ကိုယ်ရောက်နေတဲ့နေရာ ကိုယ်သိပါ-၂၂ လိုချင်တာကို ဆုံးဖြတ်-
၂၈ အမြင်ကျယ်လေး၊ ဝိုအောင်မြင်လေး-၃၄ ဖြစ်နိုင်တယ်လို့
ယုံကြည်ပါ-၃၈ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ-၄၃ အကောင်းမြင်
သမား ဖြစ်ပါစေ-၄၉ မန်းတိုင်ကို ခိုင်ခိုင်ခမ္မာ-၅၄ ချက်လက်
မှတ်ကို ကိုယ်တိုင်ရေးပါ-၆၀ ဖြစ်နေသလို လုပ်အောင်ပါ-၆၅
သုံးထပ်ကွမ်း ဆိုလဲပစ်ခွန်ပီယံ-၇၀ ဆောင့်မနေသင့်တာတွေ-၇၄
စဉ်ဆက်မပြတ် တိုးတက်အောင်လုပ်-၇၉ မန်းတိုင်သို့ငါးနှစ်ခန့်-
၈၄ ဖျော်လင့်တာထက်ပိုပေးပါ-၈၉ ရာနှုန်းပြည့် နှစ်ဖြူလုပ်တိုင်ပါ-
၉၄ အတ္ထုပ္ပတ္တိ စာအုပ်တွေကို ဖတ်ပါ-၉၉ ဆရာတွေနှင့်အတူနေပါ-
၁၀၃ အကောင်းထက် အကောင်းဆုံးကိုမှန်းပါ-၁၀၇ အကြံထုတ်အုပ်စု
ဖွဲ့ပါ-၁၁၂ ကိုယ်တွင်းမှာ တွေ့အောင်ရှာ-၁၁၆ ထိုးထွင်းဉာဏ်ကို
ခေါ်ယူပါ-၁၂၁ နားထောင်သူ ဖြစ်ပါစေ-၁၂၆ အမှန်ကို အမြန်
ပြောပါ-၁၃၁ အပြစ်ကင်းတဲ့စကားကိုပြောပါ-၁၃၆ တစ်ခက်သားကို
အသိအမှတ်ပြုပါ-၁၄၂ ကတိတစ်လုံး မရှုံးစေနဲ့-၁၄၇ ခံတင်ရသူ
ဖြစ်ပါစေ-၁၅၂ အောင်မြင်မှုနှင့်တွေ့-၁၅၇ ကိုယ့်ကိုယ်ကိုယ် အရင်
ပေးပါ-၁၆၂ သုံးတတ်မှစွမ်းသာမည်-၁၆၇ များများရရှိ၊ များများ
ပေး-၁၇၂ အသိပညာ ဖြန့်ဝေပါ-၁၇၆